

အေးအေးဆေးဆေးနေပါရစေ။ 你让我安安静静地呆会儿吧！
 သုမ္မာဒါတကာ န၊ <thu mya: d-ga> 人家，别人
 သုမ္မာဒါနည်းတူ ကဝ၊ <thu mya: ni: du> = အမ္မာဒါနည်းတူ
 သုယောင်(ပင်) န၊ <thu yaun (bin)> 传说中一种蔓藤，
 果实形似少女
 သုယောင်မ န၊ <thu yaun ma'> = သုယောင်မယ်
 သုယောင်မယ် န၊ <thu yaun me> ①神藤之果变成的少女
 ②(喻)像神藤果般美丽的少女 ③施过巫术的神藤
 果状的女偶(害人用)
 သုယောင်လှေ န၊ <thu yaun hlei> (古)船头上雕有手持
 武器人形的船
 သုယုတ်မာ န၊ <thu yout ma> 卑鄙的人
 သုရ န၊ <thu ra'> [巴]勇气，勇士， ~ သတ္တိရှိသောလူ 英勇
 的人，英雄
 သုရကန် န၊ <thu r-gan> 【矿】一种水晶石
 သုရာ န၊ <thu ra/thu ya> (古)专卖品或麻醉品，如：酒、
 棕榈汁、鸦片等
 သုရာမေရယ န၊ <thu ra mei r-ya> = သုရာ
 သုရိယ န၊ <thn ri' ya'> [巴]太阳， ~ နှစ် 太阳年 / ~
 ဂူဗေဒ 太阳物理
 သုရိယမာသ န၊ <thu ri' ya' ma tha'> [巴]以太阳运行来
 计算的月
 သုရိယာ န၊ <thu ri' ya> 太阳，日曜
 သုရဲ န၊ <th-ye:> 勇士，战士
 သုရဲကောင်း န၊ <th-ye: gaun:> 英雄，勇士，英雄人物
 သုရဲကြီး န၊ <th-ye: gyi:> 缅甸王朝的禁卫军
 သုရဲခို န၊ <th-ye: go> (城墙上的)女墙，箭垛子
 သုရဲပန်း န၊ <th-ye: bon:> = သုရဲခို
 သုရဲဖုံး န၊ <th-ye: bon:> = သုရဲခို
 သုရဲပြေး န၊ <th-ye: byei:> (城墙上的)跑道
 သုရဲဘော န၊ <th-ye: baw:> 勇气，勇敢精神
 သုရဲဘောကြောင် န၊ <th-ye: baw: kyaun> 胆怯，懦弱，
 怯懦
 သုရဲဘောနည်း န၊ <th-ye: baw: ne:> 胆怯，懦弱，怯懦
 သုရဲသူခက် န။ <th-ye: th-get> (古)兵勇
 သုရောငါပါ ကဝ၊ <thu yaw: nga ba> 人人，纷纷
 သုရို န၊ <thu yo'> = သုတို့
 သုရင်း န၊ ①<thu yin:> 亲密者 ②<s- yin:> 雇工 ③
 缅甸王朝的一种官职
 သုရင်းခစား န၊ <s-yin: kha' za:> (古)雇佣者
 သုရင်းငှား န၊ <s-yin: hnga:> 雇工，短工
 သုရင်းစား န၊ <s-yin: za:> = သုရင်းခစား
 သုရင်းတိုင် န၊ <s-yin: dain> 雇主，佃主
 သုရိန် န၊ <thu rein/ thu yein> ①太阳 ② = အသုရိန်

သုရသတိနတ်သမီး န၊ <thu rat th-di nat th-mi:> 缅甸传
 说中守护三藏经的智慧女神
 သုလာ န၊ <th-la> = သလာ
 သုလိုကိုယ်လို ကဝ၊ <thu lo ko lo> = သုလိုငါလို
 သုလိုငါလို ကဝ၊ <thu lo nga lo> 普普通通，如普通人
 一样： လူကတော့ ~ ပါပဲ၊ဘောလုံးကန်တာမှာတော့တော်တော်
 ထူးချွန်တယ်။ 人并不出众，但足球踢得相当好。
 သုလောင် န၊ <thu laun> (古)肇事者，坏人
 သုလောင် န၊ <thu hlaun> = သုလောင်
 သုလောင်သုလေး န၊ <thu hlaun thu hlei:> = သုလောင်
 သုလျှို န၊ <d-sho> 间谍，奸细，特务： ~ ထားသည်။ 派
 遣特务潜伏。 / ~ လွှတ်သည်။ 派遣特务。
 သုလျှိုစုံထောက် န၊ <d-sho son daut> 密探，暗探
 သုလျှိုဒလန် န၊ <d-sho d-lan> 细作，奸细
 သုဂုတ် န၊ <th- hwet> (古)窃贼
 သုသိသူကြား ကဝ၊ <thu dhi' thu gya:> 公开地
 သုသိသူထင် ကဝ၊ <thu dhi' thu htin> = သုသိသူကြား
 သုသိသူမြင် ကဝ၊ <thu dhi' thu myin> = သုသိသူကြား
 သုသုကိုယ်ကိုယ် ကဝ၊ <thu dhu ko go> = သုသုငါငါ
 သုသုငါငါ ကဝ၊ <thu dhu nga nga> 人人： ~ သွားကြသည်။
 人人都去。 / ~ လုပ်ကြသည်။ 人人都干。
 သုသေ န၊ <thu dhei> 死人
 သုသေသေကိုယ်သေသေ ကဝ၊ <thu thei dhei ko thei dhei>
 你死我活
 သုသတ် န၊ <thu dhat> 行刑人，刽子手
 သုသတ်ယောကျ်ား န၊ <thi dhat yaut kya:> = သုသတ်
 သုသတ်ကုန်း န၊ <thu dhat kon:> 刑场，法场
 သုဟောင်း န၊ <thu haun:> 前人，古人： ~ စကား 前人
 之言 / ~ စာ 前人的著作
 သုအိ န၊ <thu o> 老人： ~ စာ 老人的食物 / ~
 မ 老妇 / ~ ရုံ 老人院，敬老院
 သေ I က၊ <thei> ①死；(树木)枯萎；အသက် ~ သော်
 လည်းဘဝမ ~ သောသူ 虽死犹生的人 ②瘫痪；ခြေဖဝင်
 ~ သည်။ 一条腿瘫痪。 ③(火)熄灭；မီး ~ သွားသည်။
 火熄了。 / ဒေါသအရှိန်မ ~ သေး။ 还未息怒。 ④静
 止，固定；လက်ရေး ~ သည်။ 字体固定。 II န၊ <thei> 酒
 သေကံကောင်း န၊ <thei gan kaun:> ①无痛苦地死去的
 ②受到厚葬的
 သေကောင်ပေါင်းလဲ ကဝ၊ <thei gaun paun: le:> 病情垂
 危，病入膏肓地： ~ ဖြစ်နေတဲ့အချိန်အထိအလုပ်လုပ်နေတုန်းပဲ။
 直到病情极其危急时还在工作。 / ~ ခံလိုက်ရတယ်။
 病得几乎死掉。
 သေကြေ က၊ <thei gyei> 死亡，灭亡： ~ ပျက်စီးသည်။ 毁灭。
 သေကြောင်းကြံ က၊ <thei gyaun: kyan> ①企图自杀 ②